

ဓမ္မခန္ဓာ (၅၅) ကရုဏာရှင် (အလ် ရဟ်မာန်)
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၉၇) သုတ်ဒေသနာ (၇၈)ပါး

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-^{၁၀၂}

၁။	မဟာကရုဏာရှင်သည်-	الرَّحْمَنُ ❖
၂။	ကုရ်အာန်အား သင်ကြားပေး၏။ ^{၁၀၂}	عَلَّمَ الْقُرْآنَ ❖
၃။	လူသားအား ဖြစ်တည်စေ၏။	خَلَقَ الْإِنْسَانَ ❖
၄။	ရှင်းလင်းချက်ကို သင်ကြားပေး၏။	عَلَّمَهُ الْبَيَانَ ❖
၅။	နေနှင့် လတို့ကို စီစစ်တွက်ချက်ထား၏။	الشَّمْسُ وَالْقَمَرُ بِحُسْبَانٍ ❖
၆။	ကြယ်တာရာများ၊ အပင်များသည် ဦးချနေရ၏။	وَالنَّجْمُ وَالشَّجَرُ يَسْجُدَانِ ❖
၇။ အတိုင်း	အာကာသအား မြင့်ထား၍၊ စရွေး ချပေးထား၏။	وَالسَّمَاءَ رَفَعَهَا وَوَضَعَ الْمِيزَانَ ❖
၈။	သင်တို့သည် ထိုစရွေး၌ စည်းမဖျက်အပ်။	أَلَّا تَطْغَوْا فِي الْمِيزَانِ ❖
၉။	စရွေးစံချိန်၌ သမာသမတ်ဖြင့် ရပ်တည်ကြလော့၊ စရွေးစံချိန် မလျော့စေကြနှင့်။	وَأَقِيمُوا الْوَزْنَ بِالْقِسْطِ وَلَا تُخْسِرُوا الْمِيزَانَ ❖
၁၀။	မြေကမ္ဘာကို သတ္တဝါများ နေရာချရန်ဖြစ်စေ၏။	وَالْأَرْضَ وَضَعَهَا لِلْأَنَامِ ❖

(၁၀၂) လူသားအား ကျမ်းမြတ်ကုရ်အာန်ကို သင်ကြားပေးသော အရှင်မှာ ပရမတ်ဘုရားရှင် ဖြစ်သော ကရုဏာရှင် ဖြစ်သည်ဟု ဤသုတ် တော်တွင် အတိအကျ ပြောထားသည့် အတွက် ၅၃:၅ မှ ကိုယ်တော်အား ကျမ်းတော်ဆောင် ဉာဏ်စဉ်တော်အားပေးသော အရှင်မှာ အလ္လာဟ် အရှင် (ပရမတ်ဘုရားရှင်)သာလျှင် ဖြစ်ပေသည်။ ကောင်းကင်တမန်တော် (နတ်ဒေဝတာ) မဟုတ်ပေ။

၁၁။	<p style="text-align: right;">﴿ فِيهَا فَاكِهَةٌ وَالنَّخْلُ ذَاتُ الْأَكْمَامِ ﴾</p> <p>ထို၌ အခွံရှိ သစ်သီးဝလံများနှင့် စွပ်လွန်ပင်များ ရှိစေ၍။</p>
၁၂။	<p style="text-align: right;">﴿ وَالْحَبُّ ذُو الْعَصْفِ وَالرَّيْحَانُ ﴾</p> <p>ကောက်ပဲသီးနှံနှင့် ရနံ့သင်းသည့် အနံ့လွင့်ပင်များလည်း ရှိစေ၏။</p>
၁၃။	<p style="text-align: right;">﴿ فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴾</p> <p>သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။</p>
၁၄။ ကလျာ ဏ	<p style="text-align: right;">﴿ خَلَقَ الْإِنْسَانَ مِنْ صَلْصَالٍ كَالْفَخَّارِ ﴾</p> <p>အရှင်သည် လူသားအား ဝံ့ကြွားနိုင်သော မြေသားမှ ဖြစ်တည်စေ၏။^{၁၀၂၃}</p>
၁၅။ ★ကုဆု ၃၇း၁၁	<p style="text-align: right;">﴿ وَخَلَقَ الْجَانَّ مِنْ مَّارِجٍ مِّنْ نَّارٍ ﴾</p> <p>ပုတုဇဉ်ကို အရှိန်သေသော မီးမှ ဖြစ်တည်စေ၏။[*]</p>
၁၆။	<p style="text-align: right;">﴿ فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴾</p> <p>သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။</p>
၁၇။	<p style="text-align: right;">﴿ رَبُّ الْمَشْرِقَيْنِ وَرَبُّ الْمَغْرِبَيْنِ ﴾</p> <p>အရှင်သည် နေထွက်ရာ နှစ်ဘက်၊ နေဝင်ရာ နှစ်ဘက်တို့၏ ကံကြမ္မာရှင် ဖြစ်၏။</p>
၁၈။	<p style="text-align: right;">﴿ فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴾</p> <p>သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။</p>
၁၉။	<p style="text-align: right;">﴿ مَرَجَ الْبَحْرَيْنِ يَلْتَقِيَانِ ﴾</p> <p>ပင်လယ်နှစ်ပြင်ကို အရှိန်သတ် တွေ့ဆုံစေ၏။</p>
၂၀။	<p style="text-align: right;">﴿ بَيْنَهُمَا بَرْزَخٌ لَا يَبْغِيَانِ ﴾</p> <p>ထိုနှစ်ခုကြား၌ အပြစ်ရှာနိုင်ခြင်း မရှိစေရန် တံတိုင်းကာပေးထား၏။</p>
၂၁။	<p style="text-align: right;">﴿ فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴾</p> <p>သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။</p>
၂၂။	<p style="text-align: right;">﴿ يَخْرُجُ مِنْهُمَا اللُّؤْلُؤُ وَالْمَرْجَانُ ﴾</p>

(၁၀၂၃) ဤသုတ်တော်မှ “ဝံ့ကြွားနိုင်သော မြေ” ဆိုသည်ကို အာရပ်များက အိုးခတ်သော မြေဟု သုံးနှုန်းသည်။ သာမန်မြေမှ အိုးဖြစ်သည်ထိ ပြုပြင်ပြီးဖြစ်၍ ဝံ့ကြွားထည်ဝါသည့် သဘောဖြစ်သည်။ အချို့ဆရာတော်ကြီးများက “အသံမြည်သော ခြောက်သွေ့သော မြေမှ” ဟု ပြန်ဆိုကြပေသည်။ အိုးခတ်သော အခါ ထုထောင်းရာ၌ အသံမြေသော သဘောနှင့် ခြောက်သွေ့ရန် မီးဖုတ်ခြင်းသဘောများကို ဝံ့မိ စေရန် ပြန်ဆိုခြင်း ဖြစ်ပေသည်။ ကမ္ဘာမြေကြီးမှ အသံမြည်သည် ဆိုခြင်းကို ဗဟုသုတ၌ အားနည်းသူတို့က ကုရ်အာန်ကျမ်းတွင် ယုတ္တိမရှိသည်ကို ဖော်ပြထားသည်ဟု စွပ်စွဲမှုများလည်း ရှိနေပေသည်။ ကမ္ဘာမြေကြီးသည် အသံမြည် ငြီးတွားကြောင်းကို ယခုအခါ သိပ္ပံပညာရှင်များက လက်ခံ ထားပြီး ဖြစ်သည်။ ထို့ပြင် လူသား အင်ဆန်းနံ ဟူသည် ကလျာဏ ပုတုဇဉ် ဟု ဖြစ်၍ သူ့ကို ဖြစ်တည်စေရာ၌လည်း အိုးခတ်မြေ (ကျက်သော မြေ) ဟု ပြောထားသောကြောင့် မီးခတ်ပါဝင်သည်ပင်။ သို့သော် ထိုမီးမှာ အသားသေနေသည့် သဘောဖြစ်၍- ပူလောင်မှုအား တစ်စုံတစ်ရာ ထိန်းချုပ်နိုင်စွမ်း ရှိနေပြီဟု ဖြစ်ပေသည်။ ဂျင် ဟု ခေါ်သည့် အနွပုတုဇဉ်သည်မူ ပူလောင်ခြင်း သဘောအား ထိန်းချုပ်နိုင်မှု အင်အားနည်းသောကြောင့် သူ့အား ဖြစ်တည်ရာ၌ မီး (တောဖောခါတ်)အား အသားပေး ဖော်ပြခြင်း ဖြစ်သည်။

	ငင်းတို့မှ ပုလဲရတနာ သွန္နာတို့ကို ထွက်စေတော်မူ၏။
၂၃။	فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٢٣﴾ သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။
၂၄။ စီးများ ရာများ	وَلَهُ الْجَوَارِ الْمُنشَآتُ فِي الْبَحْرِ كَالْأَعْلَامِ ﴿٢٤﴾ လှိုင်းများအတွင်း- သိနိုင်လောက်သည့် သင်္ဘောများ၏ ကြွတက်မှုသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏။
၂၅။	فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٢٥﴾ သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။
၂၆။	كُلُّ مَنْ عَلَيْهَا فَانٍ ﴿٢٦﴾ အားလုံးကိုယ်စီ သင်္ဘောသာ ဖြစ်၏။ ^{၁၀၂၆}
၂၇။	وَيَبْقَى وَجْهُ رَبِّكَ ذُو الْجَلَالِ وَالْإِكْرَامِ ﴿٢٧﴾ ဂုဏ်ကျက်သရေအရှိဆုံး အမြင့်မြတ်ဆုံး ဖြစ်တော်မူသော ကံကြမ္မာရှင်၏ ဥပတိသာ ထာဝရဖြစ်၏။
၂၈။	فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٢٨﴾ သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။
၂၉။ ★၁၄	يَسْأَلُهُ مَنْ فِي السَّمَاوَاتِ وَالْأَرْضِ كُلَّ يَوْمٍ هُوَ فِي شَأْنٍ ﴿٢٩﴾ မိုးများနှင့် မြေကမ္ဘာအတွင်း ရှိသမျှသည် အရှင်ထံ၌ တောင်းခံနေရ၏။ အရှင်သည် ကာလတစ်ခုစီတိုင်း၌* သူ့ကိစ္စနှင့် သူ ဖြစ်စေ၏။
၃၀။	فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٣٠﴾ သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။
၃၁။	سَنَفْرُغُ لَكُمْ أَيُّهَا النَّاقِلَانِ ﴿٣١﴾ ငါအရှင်သည် သင်တို့ဘက်သို့ အားဖြည့်ပေးတော်မူလတ္တံ့။ အို-ဝန်ထမ်းစုတို့။ ^{၁၀၂၅}
၃၂။	فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٣٢﴾ သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။
၃၃။	يَا مَعْشَرَ الْجِنِّ وَالْإِنْسِ إِنِ اسْتِطَعْتُمْ أَنْ تَتَفَدُّوا مِنْ أَقْطَارِ السَّمَاوَاتِ وَالْأَرْضِ فَانْفُدُوا لَا تَتَفَدُّونَ إِلَّا بِسُلْطَانٍ ﴿٣٣﴾ အို တစ်ကျိတ်တစ်ဉာဏ်တည်းဖြစ်သော ပုတုဇဉ်နှင့် လူသားတို့၊ သင်တို့သည် မိုးများနှင့် မြေကမ္ဘာ၏ စက်ကွင်းမှ

(၁၀၂၄) အရာအားလုံးသည် မမြဲခြင်း သင်္ဘောများသာ ဖြစ်၍ နောက်ဆုံးစွန်းတွင် ထိုသင်္ဘောအစုတို့သည် ပျက်စီးသွားရမည် ဖြစ်ပြီး အသင်္ဘောဖြစ်သော ပရမတ်ဘုရားရှင် (အလ္လာဟ်)သာလျှင် တည်ရှိနေမည် ဖြစ်သည်။

(၁၀၂၅) ဤသုတ်တော်မှ ဆာကလာနီ ကိုဆရာတော်ကြီး အများစုက “လူနှင့် ဂျင်တို့”ဟု ဘာသာပြန်ဆိုကြပေသည်။ ထိုစကားလုံးသည်- လူသားတွင် တင်နေသော ဝန်ထုပ်ပစ္စည်း၊ ပါတီ၊ အမှုထမ်းများ ဟု အနက်ကိုပေးသည့် ဆကလ်၏ နှစ်ခုပြက်နိုး ဖြစ်ပေသည်။ ထို့ကြောင့် ဆရာတော်ကြီးများက လူသားနှင့် ဂျင်တို့သည် အရှင်၏ အမှုထမ်းများ သို့မဟုတ် ဝန်ဆောင်ထားရသော လူသားနှင့် ဂျင်များဟူသော သဘောဖြင့် ပြန်ဆိုခြင်း ဖြစ်ပေသည်။ တိုက်ရိုက်အဓိပ္ပာယ်မှာမူ ဝန်ဆောင်ထားရသော အုပ်စုနှစ်ခု ဟု ဖြစ်ပေသည်။ အာရပ်တို့သည် နိုင်ငံခြားသားများကို ဂျင်ဟု ခေါ်ကြပေသည်။ (၆:၁၀၀ တွင် ဂျင် ဖွင့်ဆိုချက်ကို ကြည့်ပါ။)

	ဖောက်ထွက်ရန် တတ်နိုင်လျှင် ဖောက်ထွက်သွားကြလော့၊ ငါအရှင်၏ အခွင့်အာဏာမရဘဲ ဖောက်ထွက်သွားနိုင်မည် မဟုတ်ချေ။
၃၄။	فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٣٤﴾ သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။
၃၅။	يُرْسَلُ عَلَيْكُمَا شُوَاظٌ مِّن نَّارٍ وَنُحَاسٌ فَلَا تَنْتَصِرَانِ ﴿٣٥﴾ ★၃၅:၀၀ သင်တို့အပေါ်သို့ မီး မီးလျှံ မီးခိုးများကို စေစားလတ္တံ့၊* သင်တို့ကိုယ်သင်တို့ ကူညီနိုင်မည် မဟုတ်ပေ။
၃၆။	فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٣٦﴾ သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။
၃၇။	فَإِذَا انشَقَّتِ السَّمَاءُ فَكَانَتْ وَرْدَةً كَالدِّهَانِ ﴿٣٧﴾ အာကာသသည် ကြေမှုလျက် ဆီပွတ်ထားသော နှင်းဆီနီကဲ့သို့ ဖြစ်လာသောအခါ။ ^{၁၀၂၆}
၃၈။	فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٣٨﴾ သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။
၃၉။	فَيَوْمَئِذٍ لَا يُسْأَلُ عَنْ ذَنْبِهِ إِنْسٌ وَلَا جَانٌّ ﴿٣٩﴾ ထိုနေ့ကာလ၌ လူသားနှင့် ပုတုဇဉ်တို့သည် မိမိ၏ ပြစ်မှုများကို စစ်ကြောခံရမည် မဟုတ်ချေ။
၄၀။	فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٤٠﴾ သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။
၄၁။	يُعْرِفُ الْمُجْرِمُونَ بِسِيمَاهُمْ فَيُؤْخَذُ بِالنَّوَاصِي وَالْأَقْدَامِ ﴿٤١﴾ ရာဇဝတ်ကောင်တို့အား သူတို့၏ အမှတ်သညာအားဖြင့် မှတ်မိစေလတ္တံ့။ သူတို့အား ငယ်ထိပ်နှင့် ခြေဖဝါးများကို ဆွဲသိမ်းခံရစေလတ္တံ့။ ^{၁၀၂၇}
၄၂။	فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٤٢﴾ သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။
၄၃။	هَذِهِ جَهَنَّمُ الَّتِي يُكَذِّبُ بِهَا الْمُجْرِمُونَ ﴿٤٣﴾ ဤသည် ရာဇဝတ်ကောင်များ ငြင်းဆန်လေ့ရှိသည့် ငရဲဘုံပင် ဖြစ်၏။
၄၄။	يَطُوفُونَ بَيْنَهَا وَبَيْنَ حَمِيمٍ آتٍ ﴿٤٤﴾ ထိုစပ်ကြား ရေနွေးနေပူသည့် ကာလကြား၌ လှည့်ပတ်နေကြရလတ္တံ့။
၄၅။	فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٤٥﴾ သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။

(၁၀၂၆) ပျက်သုဉ်းလုဆဲ ဂြိုဟ်တစ်ခု သို့မဟုတ် ကြယ်စု တစ်ခုသည် “နှင်းဆီ နီရောင်” ^{၁၀၂၆} မီးဖုတ်ထားသော အရောင် အာကာသ ဖြစ်လာကြောင်းကို သိပ္ပံပညာရှင်များ တွေ့ရှိပြီ ဖြစ်သည်။ Red Rose Nebular ဟု ခေါ် ပေသည်။
(၁၀၂၇) မကောင်းမှုကို ကြံစည်သော အကြံများသည် ဦးခေါင်း၏ ငယ်ထိပ်ဖျားရှိ အာရုံမှ လှုံ့ဆော် ဖြစ်ပေါ်စေကြောင်းကို ယခုအခါ ဆေးသိပ္ပံ ပညာရှင်များ တွေ့ရှိထားပြီ ဖြစ်သည်။

၄၆။	<p>﴿وَلَمَنْ خَافَ مَقَامَ رَبِّهِ جَنَّاتٍ﴾ ကံကြမ္မာရှင်၌ ကြောက်ရွံ့ရိုကျိုးစွာ ရပ်တည်သူအဖို့ ဥယျာဉ်နှစ်ခု ရှိ၏။^{၁၀၂၈}</p>
၄၇။	<p>﴿فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ﴾ သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။</p>
၄၈။	<p>﴿ذَوَاتَا أَفْنَانٍ﴾ အမျိုးမျိုးအဖုံဖုံ ပြည့်နှက်နေသော-</p>
၄၉။	<p>﴿فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ﴾ သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။</p>
၅၀။	<p>﴿فِيهِمَا عَيْنَانِ تَجْرِيَانِ﴾ ဥယျာဉ် ထိုနှစ်ခု၌ စိမ့်စမ်းများ စီးဆင်းလျက် ရှိ၏။</p>
၅၁။	<p>﴿فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ﴾ သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။</p>
၅၂။	<p>﴿فِيهِمَا مِنْ كُلِّ فَاكِهَةٍ زَوْجَانِ﴾ ဥယျာဉ် ထိုနှစ်ခု၌ သစ်သီးမျိုးစုံ စုဖွဲ့လျက် ရှိ၏။</p>
၅၃။	<p>﴿فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ﴾ သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။</p>
၅၄။	<p>﴿مُتَّكِنِينَ عَلَى فُرْشٍ بَطَائِنُهَا مِنْ إِسْتَبْرَقٍ وَجَنَى الْجَنَّتَيْنِ دَانٍ﴾ နားခိုရာများပေါ် မှီလှဲစံစားစေလျက် သူတို့၏ အတွင်းခံများသည် ပိုးဖဲကတ္တီပါတို့ ဖြစ်၏။ ဥယျာဉ်နှစ်ခုမှ အသီးမှည့်တို့ သည် အနီးကပ် ရှိကြ၏။</p>
၅၅။	<p>﴿فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ﴾ သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။</p>
၅၆။	<p>﴿فِيهِنَّ قَاصِرَاتُ الطَّرْفِ لَمْ يَطْمِئِنَّ أَنْسَ قَبْلَهُمْ وَلَا جَانٌّ﴾ ထို၌ သူတို့မတိုင်မှီ လူသားနှင့် ပုတုဇဉ်တို့ မထိတွေ့ဘူးသော မျက်ရိပ်မျက်ခြည် တည်တံ့သူတို့ရှိ၏။^{၁၀၂၉}</p>
၅၇။	<p>﴿فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ﴾ သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။</p>
၅၈။	<p>﴿كَأَنَّهُنَّ الْيَاقُوتُ وَالْمَرْجَانُ﴾</p>

(၁၀၂၈) ဥယျာဉ် နှစ်ခုဆိုသည်မှာ လောကီဘဝ၌ ခံစားရသော သာယာစိုပြေခြင်းနှင့် လောကုတ္တရာ၌ စံစားရမည့် သာယာသော ဘဝကို ဆိုလိုခြင်း ဖြစ်ပေသည်။
 (၁၀၂၉) ထိုအဖော်များ ဆိုသည်မှာ လောကီဘဝနှင့် လောကုတ္တရာ ဘဝ သာယာမှုများကို ရည်ညွှန်းသည့် ဥယျာဉ်နှစ်ခုတွင် ရှိနေမည်ဟု ဆိုထား သောကြောင့် နောင်ဘဝတွင်မှ နိဗ္ဗာန်ဘုံတွင် ဆိုရမည့် နတ်သမီးများဟု ဆိုလိုခြင်း လုံးဝ မဟုတ်ချေ။ (၅၂:၂၀၊ ၂၄) တွင်ကြည့်ပါ။

	သူတို့သည် ပတ္တမြား- သန္တာကဲ့သို့ ဖြစ်၏။
၅၉။	<p style="text-align: right;">﴿فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ﴾</p> <p>သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။</p>
၆၀။	<p style="text-align: right;">﴿هَلْ جَزَاءُ الْإِحْسَانِ إِلَّا الْإِحْسَانُ﴾</p> <p>သုမင်္ဂလာအတွက် အစားပေးခြင်းသည် သုမင်္ဂလာမှအပ အခြား ဖြစ်မည်လော။</p>
၆၁။	<p style="text-align: right;">﴿فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ﴾</p> <p>သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။</p>
၆၂။	<p style="text-align: right;">﴿وَمِنْ دُونِهِمَا جَنَّتَانِ﴾</p> <p>ထို၌ ယှဉ်တွဲလျက် ဥယျာဉ်နှစ်ခု ရှိ၏။^{၁၀၃၀}</p>
၆၃။	<p style="text-align: right;">﴿فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ﴾</p> <p>သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။</p>
၆၄။	<p style="text-align: right;">﴿مُدَاهَمَّتَانِ﴾</p> <p>စိမ်းစို ညိုမှိုင်းလျက် ရှိ၏။</p>
၆၅။	<p style="text-align: right;">﴿فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ﴾</p> <p>သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။</p>
၆၆။	<p style="text-align: right;">﴿فِيهِمَا عَيْنَانِ نَضَّاخَتَانِ﴾</p> <p>ထိုနှစ်ခု၌ စိမ့်စမ်းနှစ်သွယ် ပန်းထွက်လျက် ရှိ၏။</p>
၆၇။	<p style="text-align: right;">﴿فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ﴾</p> <p>သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။</p>
၆၈။	<p style="text-align: right;">﴿فِيهِمَا فَاكِهَةٌ وَنَخْلٌ وَرُمَّانٌ﴾</p> <p>ထိုနှစ်ခု၌ သစ်သီးဝလံများနှင့် စွပ်လွန်သီးများ ပုလဲသီးများပြုန်းလျက် ရှိ၏။</p>
၆၉။	<p style="text-align: right;">﴿فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ﴾</p> <p>သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။</p>
၇၀။	<p style="text-align: right;">﴿فِيهِنَّ خَيْرَاتٌ حِسَانٌ﴾</p> <p>ထို၌ ကောင်းမွန် တင့်တယ်သူတို့ ရှိ၏။</p>
၇၁။	<p style="text-align: right;">﴿فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ﴾</p> <p>သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။</p>
၇၂။	<p style="text-align: right;">﴿حُورٌ مَّقْصُورَاتٌ فِي الْخِيَامِ﴾</p>

(၁၀၃၀) ထို၌ ယှဉ်တွဲလျက် ဥယျာဉ်နှစ်ခု ရှိ၏ ဆိုသည်မှာ ကောင်းမှုများနှင့် ယှဉ်တွဲလျက် သာယာသော ဘဝနှစ်ခုရှိ၏ ဟု ဆိုလိုခြင်း ဖြစ်ပေသည်။

★၄၄၅၄	ဘုံနန်းပြသဒ်များ၌ အဖြူထည် စောင့်တည်ထားသူများ ရှိ၏။ [☆]
၇၃။	فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٧٣﴾ သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။
၇၄။	لَمْ يَطْمِئِنَّهُنَّ أَنْسَ قَبْلَهُمْ وَلَا جَانٌّ ﴿٧٤﴾ သူတို့မတိုင်မှီ ၎င်းတို့အား လူသားနှင့် ပုတုဇဉ်တို့ မထိတွေ့ဘူးချေ။ ^{၁၀၃၁}
၇၅။	فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٧٥﴾ သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။
၇၆။	مُتَّكِنِينَ عَلَى رُفْرِفٍ خُضْرٍ وَعَبَقْرِيِّ حَسَانٍ ﴿٧٦﴾ ၎င်းတို့သည် မြစ်မီးရောင် မှီအုံးများနှင့် တင့်တယ်သော ကော်ဇောများပေါ်တွင် မှီလှုံစံစားနေကြ၏။
၇၇။	فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ﴿٧٧﴾ သို့ပါလျက် သင်တို့ ကံကြမ္မာရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို ငြင်းဆန်အံ့နည်း။
၇၈။	تَبَارَكَ اسْمُ رَبِّكَ ذِي الْجَلَالِ وَالْإِكْرَامِ ﴿٧٨﴾ ဂုဏ်ကျက်သရေအရှိဆုံး အမြင့်မြတ်ဆုံး အရှင်- ကံကြမ္မာရှင်၏ ဂုဏ်တော်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံ၏။

(၁၀၃၁) ဤသုတ်တော်နှင့် သုတ်တော် ၅၆ တွင် ၎င်းတို့အား လူသားနှင့် ပုတုဇဉ်တို့ မထိတွေ့ဘူးချေ။ ဆိုသည်ကို ၎င်းတို့သည် အမျိုးသမီး နတ်ကညာများ ဖြစ်သည်- ၎င်းတို့သည် မည်သူ တစ်ဦးတစ်ယောက်နှင့်မျှ ကာမဆက်ဆံဘူးသော အပျိုစင်များ ဖြစ်သည်ဟု မချဲ့ကားသင့်ပေ။ ထိုစကားလုံး၏ ဆိုလိုချက်မှာ အပြစ်မကင်းသူများနှင့် ပေါင်းသင်းဆက်ဆံ လူမှုရေးဝန်တာ ဖွဲ့စည်းတည်ဆောက်ထားခြင်း မရှိသော ပကတိ သန့်ရှင်းသော အပြစ် ကင်းသော သူမွန်များ ဖြစ်သည်ဟု ဆိုလိုခြင်းသာ ဖြစ်ပေသည်။